

ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် ငွေသွင်းချလန်

မူရင်း (ပြည်တွင်းအခွန်များဦးစီးဌာန _____ သို့ ပြန်ပို့ရန်)
ပြည်တွင်းအခွန်များဦးစီးဌာန _____ ဘဏ်စာရင်းအမှတ် _____

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်အကောက်
၂-၁။ ပုဒ်မ ၁၆(ခ)အရ ကြိုတင်ပေး ဝင်ငွေခွန်
၁-၃။ ၂။ ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းငွေ

_____မြို့၊ _____ဘဏ်သို့ ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်
ပင်ရင်းမှအခွန်ဖြတ်တောက်ခံရသူ

အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

လုပ်ငန်းအမျိုးအစား _____
လုပ်ငန်းလိပ်စာ _____

ပေးချေသည့်အကြောင်းအရာနှင့် _____
ဖြတ်တောက်သည့်ရာခိုင်နှုန်း _____

သင့်ငွေ (ဂဏန်းဖြင့်) _____
သင့်ငွေ (စာဖြင့်)ကျပ် _____

ရက်စွဲ _____

(ဘဏ်မှဖြည့်သွင်းရန်)

ပေးသွင်းသူလက်မှတ် _____
အမည် _____
၁။ ချလန်အမှတ် _____
၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ် _____
၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ _____

မြို့နယ်အခွန်ဦးစီး
ဌာနမှူးရုံးတံဆိပ်

စာရင်းကိုင်

ဘဏ်မန်နေဂျာ

ရှင်းလင်းချက်အသေးစိတ်ကို ကျောဘက်တွင်ရှု

ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် ငွေသွင်းချလန်

မိတ္တူ-၁ (ဘဏ်၌ထားရန်)
ပြည်တွင်းအခွန်များဦးစီးဌာန _____ ဘဏ်စာရင်းအမှတ် _____

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်အကောက်
၂-၁။ ပုဒ်မ ၁၆(ခ)အရ ကြိုတင်ပေး ဝင်ငွေခွန်
၁-၃။ ၂။ ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းငွေ

_____မြို့၊ _____ဘဏ်သို့ ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်
ပင်ရင်းမှအခွန်ဖြတ်တောက်ခံရသူ

အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

လုပ်ငန်းအမျိုးအစား _____
လုပ်ငန်းလိပ်စာ _____

ပေးချေသည့်အကြောင်းအရာနှင့် _____
ဖြတ်တောက်သည့်ရာခိုင်နှုန်း _____

သင့်ငွေ (ဂဏန်းဖြင့်) _____
သင့်ငွေ (စာဖြင့်)ကျပ် _____

ရက်စွဲ _____

(ဘဏ်မှဖြည့်သွင်းရန်)

ပေးသွင်းသူလက်မှတ် _____
အမည် _____
၁။ ချလန်အမှတ် _____
၂။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် အမှတ် _____
၃။ အခွန်ရငွေ မှတ်ပုံတင်စာရင်းတွင်
ရေးသွင်းသည့် ရက်စွဲ _____

မြို့နယ်အခွန်ဦးစီး
ဌာနမှူးရုံးတံဆိပ်

စာရင်းကိုင်

ဘဏ်မန်နေဂျာ

ရှင်းလင်းချက်အသေးစိတ်ကို ကျောဘက်တွင်ရှု

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၇ အရ နိုင်ငံသား
တိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် ငွေသွင်းချလန်

(အခွန်ပေးသွင်းသူသို့ ပြန်ပေးရန်ဖြတ်ပိုင်း)

၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်တွင်ကောက်ခံသည့်အခွန်အကောက်
၂-၁။ ပုဒ်မ ၁၆(ခ)အရ ကြိုတင်ပေး ဝင်ငွေခွန်
၁-၃။ ၂။ ပင်ရင်းမှ ဖြတ်တောက်ပေးသွင်းငွေ

_____မြို့၊ _____ဘဏ်သို့ ပင်ရင်းမှနုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်
ပင်ရင်းမှအခွန်ဖြတ်တောက်ခံရသူ

အခွန်ထမ်းမှတ်ပုံတင်အမှတ် _____
အခွန်ထမ်းအမည်နှင့်လိပ်စာ _____

လုပ်ငန်းအမျိုးအစား _____
လုပ်ငန်းလိပ်စာ _____

ပေးချေသည့်အကြောင်းအရာနှင့် _____
ဖြတ်တောက်သည့်ရာခိုင်နှုန်း _____

သင့်ငွေ (ဂဏန်းဖြင့်) _____
သင့်ငွေ (စာဖြင့်)ကျပ် _____

ပေးသွင်းသဖြင့် လက်ခံရရှိပါသည်။

ပေးသွင်းသူလက်မှတ် _____
အမည် _____

ရက်စွဲ၊ ၂၀ _____ ခုနှစ်၊ _____ လ၊ _____ ရက်

အခွန်ဆောင်ထား နိုင်ငံသား
လေးစားသမှု တို့ဂုဏ်ပြု

ဘဏ်မန်နေဂျာ

ရှင်းလင်းချက်အသေးစိတ်ကို ကျောဘက်တွင်ရှု

ရှင်းလင်းသူကံအသေးစိတ်

- ၁၄။ ပင်လင်း၊ မုဝင်၊ ငွေခွန်၊ ခြံတံတောက်၊ ခံရသူဆိုသည်မှာ၊ ဝင်ငွေမှန် ဥပဒေအရ၊ ဝင်(ခ) အရ ထူထောင်ထားရှိပြီး အခွန်နုတ်ပေးပေးသွင်း စေရန်ကို စွဲအလိုမှာ ရင်းနှီးမှုပညာ ဝင်ငွေမှန် ကျသင့်သောဝင်ငွေခွန်ကို ခြံတံတောက်ထားခြင်း၊ ခံရသူကို ဆိုလိုခြင်း ဖြစ်သည်။
- ၂၆။ ပင်လင်း၊ မုဝင်၊ ငွေခွန်၊ ခြံတံတောက်၊ ခံရသူများအတွက် ရှေးနှစ်တစ်ဆယ့်တည်းဖြင့် နှစ်လမှ အေးသွင်းခံစား ခြံတံတောက်ခံရသူသည် တစ်ဦးချင်းပုဂ္ဂိုလ်၊ ပုဂ္ဂိုလ်စု / အခွန်ရအဖွဲ့ အစည်း / ဌာနဆိုင်ရာ အဖွဲ့အစည်း / ကုမ္ပဏီများ၏ အသေးစိတ်စာရင်းများကို နောက်ဆက်တွဲအသေးဖြင့်မော်ပြပြီး မှန်ကန်ကြောင်းကို ပင်လင်း၊ မုဝင်၊ ခြံတံတောက် ပေးသွင်းသည်။ ထူထောင်ပေးသူအရာရှိ သို့မဟုတ် Board of Director အဖွဲ့ဝင် တစ်ဦးဦးမှ တာဝန်ယူလက်မှတ်ရေးထိုး၍ လက်ဆိုင်ရာ အခွန်နုတ်ပေးပို့ရမည်။ ခြံတံတောက်ခြင်း၊ ခံရသူများကို ထူထောင်သူအရာရှိမှမိမိတို့က တစ်စောင်စီ ထုတ်ပေး၊ မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးရမည်။
- ၃၆။ ခြံတံတောက်အခွန်နုတ်ပေးခြင်း ဌာန ဗြဟ္မစုအခွန်ဦးစီးဌာနများသည် အသေးစိတ်စာရင်းတွင် မော်ပြထားသည့် တစ်ဦးချင်းပုဂ္ဂိုလ်၊ အစုအစည်းအဖွဲ့နှင့် ရှေးနှစ်တွင်ဆုံးငြိမ့်၊ ထူထောင်လိုက် ထိုက်ဆိုင်စစ်ဆေးပြီး ကိုတည်ရှိမှုပါကလက်ခံသော ဂွက်ပေးရမည်။
- ၄၆။ ခြံတံတောက်အခွန်နုတ်ပေးခြင်း ဌာန ဗြဟ္မစုအခွန်ဦးစီးဌာနများသည် အခွန်ပေးသွင်း သူများကို တိုင်ပင်သောကြီး / ခြံတံတောက်အလိုက်ခွဲခြားပြီး အခွန်ပေးသွင်းသူ၏ မှတ်ပုံတင်အမှတ်၊ အမည်၊ စရရပ်လိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ အခွန်ပေး သွင်းရသည့်အခကြေးငွားရင်း၊ ပေးသွင်းသည့် အခွန်မဆင့်စသည့်တို့ကို အပြည့် အစုံမော်ပြချက် ပေးသွင်းပြီးချင်းစိတ်ဓာတ်နှင့်အတူ သက်ားပိုင်ရာ တိုင်းအသိအကြီး ခြံတံတောက်အခွန်နုတ်ပေးသည့် သတင်းစာများကို လက်ဆိုင်ရသူကနေဆုံးသုံး (၁၀) ရက်အတွင်း မကျော်မကွက် ပေးပို့ရမည်။

ရွှင်းလင်းချောက်အသေးစိတ်

- ၁၁။ ပင်ရင်းမှဝင်ငွေခွန်ဖြတ်စာတင်ခံရသူဆိုသည်မှာ ဝင်ငွေခွန် ဥပဒေပုဒ်မ ၁၆(၈) အရ ငွေထုတ်ပေးချိန်၌ အခွန်နုတ်ယူပေးသွင်း နေရန်ကိုနှစ်လိုရာ ငွင်းရှုမည် ဝင်ငွေမှ ကူသင့်သောဝင်ငွေခွန်ကို ဖြတ်စာတင်ထားခြင်းခံရသူကို ဆိုလိုခြင်း ဖြစ်သည်။
- ၂။ ဝင်ရင်းမှဝင်ငွေခွန်ဖြတ်စာတင်ခံရသူများအတွက် ချမ်းသာစစ်ဆေးတင်ကြည့် နှုတ်ယူ ပေးသွင်းပါက ဖြတ်စာတင်ခံရသည့် တစ်ဦးရင်းပုဂ္ဂိုလ်/ ပုဂ္ဂိုလ်မ/ အစိုးရအဖွဲ့ အစည်း / ဌာနဆိုင်ရာ အဖွဲ့အစည်း / ကုမ္ပဏီများ၏ အသေးစိတ်စာရင်းများကို နောက်ဆက်တွဲစေ့ယော့ဖြတ်စစ်ကြည့် ဓန့်ကန့်ကြောင်းကို ပင်ရင်းမှဖြတ်စာတင် ပေးသွင်းသည့် ငွေထုတ်ပေးသူအစုရှိ သို့မဟုတ် Board of Director အဖွဲ့ဝင် တစ်ဦးဦးမှ တာဝန်ယူလက်မှတ်ရင်းထိုး၍ သက်ဆိုင်ရာ အခွန်ရုံးသို့ပို့ဆောင်ရမည်။ ဖြတ်စာတင်ခြင်းခံရသူများကို ငွေထုတ်သူအရာရှိဦးစွာပြုစုစာခံစာခံစိ ထုတ်ပေး ခြံမှန်ကန်ကြောင်း လက်မှတ်ထိုးပေးရမည်။
- ၃။ ပြည်တွင်းအခွန်ရင်းနှီးငွေ ဖြန့်ဖြူးမှုအခွန်ဦးစီးဌာနမှသည် အသေးစိတ်စာရင်းတွင် ပေါ်ပြောင်သည့် တစ်ဦးရင်းပုဂ္ဂိုလ်၊ စုစည်းခွင့်မရှိသူ၊ ချုပ်ကိုင်တွင်မကျပါ တူရင်ကိုကို တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုမပါကလက်ခံအောင် ရွက်ပေးရမည်။
- ၄။ ပြည်တွင်းအခွန်များဦးစီးဌာန ဖြန့်ဖြူးမှုအခွန်ဦးစီးဌာနမှသည် အခွန်ပေးသွင်း သူများကို တိုင်ခံသကြီး/ ပြည်နယ်အလိုက်စွဲတွင်းပြုစုပြီး အခွန်ပေးတွင်းသု၏ ပုတ်ပုံတင်ယူရက် အစည်း၊ နေပုံလိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ အခွန်ပေး သွင်းရသည့်အကြောင်း၊ရင်း၊ ပေးသွင်းသည့် အခွန်ပမာဏစသည်တို့ကို အပြည့် ပြည့်စုံစုံပြုချက် ပေးသွင်းပြီးချမ်းစိတ္တဉာဏ်အတူ သက်ဆိုင်ရာ တိုင်း၊ဆယ်ကြီး/ ပြည်နယ်အလိုက်စွဲတွင်းရှိ သတင်းစာရင်းရှာကို သက်ဆိုင်ရာသင်္ကန်းဆုံးပြီး (၁၀) ရက်အတွင်း မဟုတ်ကတိုင် ပေးပို့ရမည်။

ရှင်းလင်းချက်အသေးစိတ်

- ၁) ပင်လင်းမှဝင်ငွေနှင့်ဖြတ်ထား၍ ကန်စံရသူတို့သည်မှာ ဝင်ငွေခွန်၊ ဥပဒေဒဏ်း၊ ခပ်(ခ) အရ ငွေထုတ်ဝေးချိန်၌ ခံနိုင်ရန်တုံ့လုပ်ပေးသွင်း စေရန်ကိစ္စသတ်မှတ်ရာ ရင်းနှီးမှုနှင့် ဝင်ငွေမှ ကုသင့်သောဝင်ငွေခွန်ကို ဖြတ်တောက်ကာခြင်းခံရသူကို ခိုင်လုံခြင်း ဖြစ်သည်။
- ၂) ပင်လင်းမှဝင်ငွေနှင့်ဖြတ်ထား၍ ကန်စံရသူများအတွက် ရွေးချယ်တင်စားဝင်ရောက်ခြင်း၊ စွက်ယူ ထားသည့်ဝါးက ဖြတ်တောက်ခံရသည့် တစ်ဦးချင်းပုဂ္ဂိုလ်/ ပုဂ္ဂိုလ်မူလ/ အစိုးရအဖွဲ့ အစည်း / ဌာနဆိုင်ရာ အဖွဲ့အစည်း / ကုမ္ပဏီများ၏ အသေးစိတ်ဆရာဝန်များကို နောက်ဆက်တွဲမထားခြင်းခံရပြီး မှန်ကန်ကြောင်းကို ပင်လင်းမှဖြတ်တောက် ပေးသွင်းသည့် ငွေထုတ်ဝေးသူအရာရှိ သို့မဟုတ် Board of Director အဖွဲ့ဝင် တစ်ဦးမှ တာဝန်ယူလုပ်ကိုင်ရလျှင်၍ သက်ဆိုင်ရာ အခွန်နှင့်သို့မဟုတ်မည်။ ဖြတ်တောက်ခြင်းခံရသူများကို ငွေထုတ်သူအရာရှိမှဖိစီးမှုတစ်စောင်မီ ထုတ်ပေး ၍မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပေးရမည်။
- ၃) ပြည်တွင်းအခွန်နှင့်အခြား ဗြိတိသျှအခွန်ခံရသူများသည် အသေးစိတ်စာရင်းတွင် ဖော်ပြထားသည့် တစ်ဦးချင်းစာရင်း၏ စုစုပေါင်းငွေရန်နှင့် ရွက်လန်တွင်တစ်ပြား၊ တွင်းတိုက်၊ တိုက်ဆိုင်အိမ်စေတနာ၊ ကိုက်ညီမှုပြုမကလက်ခံအောင် ရွက်လန်တစ်ပြား၊
- ၄) ပြည်တွင်းအခွန်များ၌ စီးဝင်မှု ဗြိတိသျှအခွန်၌ စီးဝင်မှုများသည် အခွန်မပေးသွင်း သူများကို တိုင်းသေသဖြင့်/ ပြည်ပသို့အလုပ်ကိစ္စပြုခြင်းဖြင့် အခွန်မပေးသွင်းသူ၏ မှတ်ပုံတံဆိပ်အတိုး အခည်း၊ နေရပ်လိပ်စာ၊ လုပ်ငန်းအမျိုးအစား၊ အခွန်ဝေး သွင်းရသည့်အထိမ်းအမှတ်၊ ပေးသွင်းသည့် အခွန်ပမာဏအသွယ်တို့ကို အပြည့် အစုံအတိအကျလျက် ပေးသွင်းပြီးစုစုပေါင်းခွန်နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်ပသို့အလုပ်ကိစ္စများသို့ သက်ဆိုင်ရာလုပ်ငန်းခွင်၊ (၁၀) ရက်အတွင်း ပေးပို့မကွက် ထပ်ပို့ရမည်။